

ဟ တိ က

| စဉ် | အကြောင်းအရာ | စာမျက်နှာ |
|-----|--------------------------------|-----------|
| ၁။ | ဝပ်တွားဦးချ ရှိမှီးတတ်ပါစေ | ၃ |
| ၂။ | ရဟန်းသံဃာနှင့်စကားပြောခြင်း | ၇ |
| ၃။ | လှူကြီးသူမနှင့် စကားပြောခြင်း | ၁၁ |
| ၄။ | ပိဘစကား နားထောင်ခြင်း | ၁၇ |
| ၅။ | အိပ်ရာဝင်ယဉ်ကျေးမှု | ၂၃ |
| ၆။ | စားသောက်မှုဆိုင်ရာ ယဉ်ကျေးမှု | ၃၁ |
| ၇။ | ကြမ်းနင်းယဉ်ကျေးမှု | ၃၉ |
| ၈။ | မှားယောင်းခြင်း ယဉ်ကျေးမှု (၁) | ၄၇ |
| ၉။ | မှားယောင်းခြင်း ယဉ်ကျေးမှု (၂) | ၅၅ |
| ၁၀။ | မှားယောင်းခြင်း ယဉ်ကျေးမှု (၃) | ၆၁ |
| ၁၁။ | မှားယောင်းခြင်း ယဉ်ကျေးမှု (၄) | ၆၉ |
| ၁၂။ | မှားယောင်းခြင်း ယဉ်ကျေးမှု (၅) | ၇၇ |
| ၁၃။ | မှားယောင်းခြင်း ယဉ်ကျေးမှု (၆) | ၈၇ |
| ၁၄။ | လုံ့လရှိမှု ပညာရ | ၉၁ |
| ၁၅။ | စိတ်ထားမှုဟာ ယဉ်ကျေးပါ | ၉၇ |

ဟ တိ က

| စဉ် | အကြောင်းအရာ | စာမျက်နှာ |
|-----|--|------------|
| ၁၆။ | ကိုယ်ထက်သာက ကြည်ဖြူကြ | ၁၀၃ |
| ၁၇။ | အခွင့်ရှိမှု စားပါကြ | ၁၀၉ |
| ၁၈။ | အားနည်းတဲ့သူ ကူညီကြင်နာ | ၁၁၅ |
| ၁၉။ | စကားတုံ့ဆက် ဖက်ရွံ့ပသိရာ | ၁၂၁ |
| ၂၀။ | အိပ်တွင်းအလုပ် ရိုင်းကုလုပ်ပည် | ၁၂၉ |
| ၂၁။ | သင်္ကြန်ရေစင် အေးပါစေ | ၁၃၅ |
| ၂၂။ | အချီးမွမ်းခံ လူ့အစိုးစာန် | ၁၄၁ |
| ၂၃။ | အကျိုးလိုရွံ့ဆုံးပလျှင် ဦးထိပ်ပုဂံဆင် | ၁၄၇ |
| ၂၄။ | သန္ဓေကောင်းကို ငယ်စဉ်ကပွေးမြူ | ၁၅၃ |
| ၂၅။ | ပိတ်ဆွေချွင်းချွင်း ငေတ္တာသွင်း | ၁၅၉ |
| ၂၆။ | ပိုက်သောသူအား ပပေါင်သင်းရာ | ၁၆၇ |
| ၂၇။ | အချွင်းချွင်းငေးစား အချွင်းချွင်းနားလည် | ၁၇၅ |
| ၂၈။ | ကိုးကွယ်ဆည်းကပ်သင်္ဃာ ပညာရှိဟူသည် | ၁၈၁ |
| ၂၉။ | ငေတ္တာနှင့် နှိုင်းယှဉ်သည့် အတောရေသဘင်ပွဲ ကုသိုလ်အလုပ်ဖြင့် ငွေလျှော်ပါစေ | ၁၈၇ ၁၉၃ |